

CANDI API
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

3	1
	B

32 • 𑄀𑄁𑄂𑄃𑄄𑄅 𑄆𑄇𑄈𑄉𑄐𑄑 𑄒𑄓𑄔𑄕𑄖𑄗𑄘𑄙 𑄚𑄛𑄜𑄝𑄞𑄟𑄠𑄡
 𑄢𑄣𑄤𑄥𑄦𑄧𑄨𑄩𑄪𑄫𑄬𑄭𑄮𑄯𑄰𑄱𑄲𑄳𑄴𑄵𑄶𑄷𑄸𑄹𑄺𑄻𑄼𑄽𑄾𑄿
 𑅀𑅁𑅂𑅃𑅄𑅅𑅆𑅇𑅈𑅉𑅐𑅑𑅒𑅓𑅔𑅕𑅖𑅗𑅘𑅙𑅚𑅛𑅜𑅝𑅞𑅟𑅠𑅡𑅢𑅣𑅤𑅥𑅦𑅧𑅨𑅩𑅪𑅫𑅬𑅭𑅮𑅯𑅰𑅱𑅲𑅳𑅴𑅵𑅶𑅷𑅸𑅹𑅺𑅻𑅼𑅽𑅾𑅿

43	2
	A

𑄀𑄁𑄂𑄃𑄄𑄅𑄆𑄇𑄈𑄉𑄐𑄑𑄒𑄓𑄔𑄕𑄖𑄗𑄘𑄙𑄚𑄛𑄜𑄝𑄞𑄟𑄠𑄡𑄢𑄣𑄤𑄥𑄦𑄧𑄨𑄩𑄪𑄫𑄬𑄭𑄮𑄯𑄰𑄱𑄲𑄳𑄴𑄵𑄶𑄷𑄸𑄹𑄺𑄻𑄼𑄽𑄾𑄿
 𑅀𑅁𑅂𑅃𑅄𑅅𑅆𑅇𑅈𑅉𑅐𑅑𑅒𑅓𑅔𑅕𑅖𑅗𑅘𑅙𑅚𑅛𑅜𑅝𑅞𑅟𑅠𑅡𑅢𑅣𑅤𑅥𑅦𑅧𑅨𑅩𑅪𑅫𑅬𑅭𑅮𑅯𑅰𑅱𑅲𑅳𑅴𑅵𑅶𑅷𑅸𑅹𑅺𑅻𑅼𑅽𑅾𑅿

CANDI API
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

၄၃	2 B
----	--------

၅ ဟံလိၤဃာ်ဃာ်ၤ ၵါၤအဝဲၤအယုၤ ဝိၤအဝဲၤအယုၤ ၵါၤအဝဲၤအယုၤ
 ၁၆၆၅ ၵိၤအဝဲၤအယုၤ ၁၆၆၅ ၵိၤအဝဲၤအယုၤ ၵိၤအဝဲၤအယုၤ ၵိၤအဝဲၤအယုၤ
 အဝဲၤအယုၤ အဝဲၤအယုၤ ၵိၤအဝဲၤအယုၤ ၵိၤအဝဲၤအယုၤ ၁၆၆၅ ၵိၤအဝဲၤအယုၤ

၅၃	3 A
----	--------

၅ ဟံလိၤဃာ်ဃာ်ၤ ၵါၤအဝဲၤအယုၤ ၵိၤအဝဲၤအယုၤ ၵိၤအဝဲၤအယုၤ ၵိၤအဝဲၤအယုၤ
 ၁၆၆၅ ၵိၤအဝဲၤအယုၤ ၁၆၆၅ ၵိၤအဝဲၤအယုၤ ၵိၤအဝဲၤအယုၤ ၵိၤအဝဲၤအယုၤ
 အဝဲၤအယုၤ အဝဲၤအယုၤ ၵိၤအဝဲၤအယုၤ ၵိၤအဝဲၤအယုၤ ၁၆၆၅ ၵိၤအဝဲၤအယုၤ

CANDI API
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

၅၁	3
	B

၅၁
၂၀၁၁ ခု ဘုရားကျောင်းကို ကျင်းပခဲ့ရာ အစဉ်အလာအရ
၁၅ ရက်နေ့ နေ့စဉ် နေ့စဉ် နေ့စဉ် နေ့စဉ်

၅၂	4
	A

၅၂
၂၀၁၁ ခု ဘုရားကျောင်းကို ကျင်းပခဲ့ရာ အစဉ်အလာအရ
၁၅ ရက်နေ့ နေ့စဉ် နေ့စဉ် နေ့စဉ် နေ့စဉ်

CANDI API
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

3	4
	B

• • •
• • •
• • •

9	5
	A

• • •
• • •
• • •

CANDI API
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

5	6
	B

Handwritten text on a palm leaf manuscript strip, likely in Balinese script. The text is arranged in three lines and includes three circular holes for binding. The characters are finely etched into the surface of the leaf.

6	7
	A

Handwritten text on a palm leaf manuscript strip, likely in Balinese script. The text is arranged in three lines and includes three circular holes for binding. The characters are finely etched into the surface of the leaf.

CANDI API
 Pusat Dokumentasi
 Dinas Kebudayaan Provinsi Bali

2	7
	B

၁၉၅၅ ခု ဝါဆိုလပြည့်ကျော် ၁၀ ရက်၊ ဝါဆိုလပြည့်ကျော် ၁၀ ရက်၊
 ဝါဆိုလပြည့်ကျော် ၁၀ ရက်၊ ဝါဆိုလပြည့်ကျော် ၁၀ ရက်၊
 ဝါဆိုလပြည့်ကျော် ၁၀ ရက်၊ ဝါဆိုလပြည့်ကျော် ၁၀ ရက်၊


၅	8
	A

၁၉၅၅ ခု ဝါဆိုလပြည့်ကျော် ၁၀ ရက်၊ ဝါဆိုလပြည့်ကျော် ၁၀ ရက်၊
 ဝါဆိုလပြည့်ကျော် ၁၀ ရက်၊ ဝါဆိုလပြည့်ကျော် ၁၀ ရက်၊
 ဝါဆိုလပြည့်ကျော် ၁၀ ရက်၊ ဝါဆိုလပြည့်ကျော် ၁၀ ရက်၊

CANDI API
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

၁	8
	B

၁၄
 ပိယ နိဂါဇ္ဇ၊ န၊ နန္ဒိတံ ဟိ ဝါ ဣ ဝါ ဣ ဝါ
 နန္ဒိတံ နန္ဒိတံ နန္ဒိတံ နန္ဒိတံ နန္ဒိတံ
 နန္ဒိတံ နန္ဒိတံ နန္ဒိတံ နန္ဒိတံ နန္ဒိတံ
 နန္ဒိတံ နန္ဒိတံ နန္ဒိတံ နန္ဒိတံ နန္ဒိတံ
 နန္ဒိတံ နန္ဒိတံ နန္ဒိတံ နန္ဒိတံ နန္ဒိတံ



၁	9
	A

၁၅
 နန္ဒိတံ နန္ဒိတံ နန္ဒိတံ နန္ဒိတံ နန္ဒိတံ
 နန္ဒိတံ နန္ဒိတံ နန္ဒိတံ နန္ဒိတံ နန္ဒိတံ
 နန္ဒိတံ နန္ဒိတံ နန္ဒိတံ နန္ဒိတံ နန္ဒိတံ
 နန္ဒိတံ နန္ဒိတံ နန္ဒိတံ နန္ဒိတံ နန္ဒိတံ

CANDI API
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

3	9
B	

Handwritten text on palm leaf 9:
Handwritten Balinese script on a palm leaf. The text is written in a cursive style. It appears to be a religious or ceremonial inscription, possibly a prayer or a record of a ritual. The text is arranged in several lines, with some characters being larger and more prominent than others, suggesting a specific format or structure. The leaf is attached to a small metal ring on the left side.

70	10
A	

Handwritten text on palm leaf 10:
Handwritten Balinese script on a palm leaf. The text is written in a cursive style. It appears to be a religious or ceremonial inscription, possibly a prayer or a record of a ritual. The text is arranged in several lines, with some characters being larger and more prominent than others, suggesting a specific format or structure. The leaf is attached to a small metal ring on the left side.

CANDI API
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

mm	11
	B

Handwritten Balinese script on a palm leaf, containing several lines of text with circular holes for binding.

mm	12
	A

Handwritten Balinese script on a palm leaf, containing several lines of text with circular holes for binding.

CANDI API
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

12	B
----	---

Handwritten text on palm leaf 12:
Left margin:
Main text:
Right margin:
Punch holes: 3

13	A
----	---

Handwritten text on palm leaf 13:
Main text:
Right margin:
Punch holes: 3

CANDI API
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

၁၅

13

B

၁၅ ၁၁ ပဝိလိပကါ၊ ဣ၊ ဣလကါ၊ ပ၊ ဝိ၊ ဣ၊ ဣ၊ ဣ၊ ဣ၊ ဣ၊
ပ၊ ဣ၊ ဣ၊ ဣ၊ ဣ၊ ဣ၊ ဣ၊ ဣ၊ ဣ၊ ဣ၊
ဣ၊ ဣ၊ ဣ၊ ဣ၊ ဣ၊ ဣ၊ ဣ၊ ဣ၊ ဣ၊

၁၄

14

A

၁၄ ၁၁ ဣ၊ ဣ၊ ဣ၊ ဣ၊ ဣ၊ ဣ၊ ဣ၊ ဣ၊ ဣ၊
ဣ၊ ဣ၊ ဣ၊ ဣ၊ ဣ၊ ဣ၊ ဣ၊ ဣ၊ ဣ၊
၁၀ ၁၁ ဣ၊ ဣ၊ ဣ၊ ဣ၊ ဣ၊ ဣ၊ ဣ၊

CANDI API
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

၁၄	14
၁၄	B

၁၄ ဘုရားတော်တို့ ၁၇ နေရာတို့၌ ၁၇ နေရာတို့၌
• နေရာတို့၌ ၁၇ နေရာတို့၌ • နေရာတို့၌ ၁၇ နေရာတို့၌
၁၇ နေရာတို့၌ ၁၇ နေရာတို့၌ ၁၇ နေရာတို့၌

၁၅	15
၁၅	A

၁၅ ဘုရားတော်တို့ ၁၇ နေရာတို့၌ ၁၇ နေရာတို့၌
• နေရာတို့၌ ၁၇ နေရာတို့၌ • နေရာတို့၌ ၁၇ နေရာတို့၌
၁၇ နေရာတို့၌ ၁၇ နေရာတို့၌ ၁၇ နေရာတို့၌

CANDI API
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

15 159	15
B	

170 ...

170 ...
 ...
 ...
 ...

16	16
A	

...

...
 ...
 ...

CANDI API
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

mta	16
	B

Handwritten text on palm leaf 16: *Handwritten Balinese script, possibly starting with 'Candi API'.*

mtw	17
	A

Handwritten text on palm leaf 17: *Handwritten Balinese script, possibly starting with 'Candi API'.*

CANDI API
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

ꦏꦧ	18
B	

၇၉ ဝဵုဵုဵုဵုဵု ဝဵုဵုဵုဵုဵု ဝဵုဵုဵုဵုဵုဵု
 ဝဵုဵုဵုဵုဵုဵု ဝဵုဵုဵုဵုဵုဵု ဝဵုဵုဵုဵုဵုဵု
 ဝဵုဵုဵုဵုဵုဵု ဝဵုဵုဵုဵုဵုဵု ဝဵုဵုဵုဵုဵုဵု

ꦏꦧ	19
A	

၇၉ ဝဵုဵုဵုဵုဵု ဝဵုဵုဵုဵုဵု ဝဵုဵုဵုဵုဵုဵု
 ဝဵုဵုဵုဵုဵုဵု ဝဵုဵုဵုဵုဵုဵု ဝဵုဵုဵုဵုဵုဵု
 ဝဵုဵုဵုဵုဵုဵု ဝဵုဵုဵုဵုဵုဵု ဝဵုဵုဵုဵုဵုဵု

CANDI API
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

21
B

᳚᳚ ᳚᳚᳚ ᳚᳚᳚ ᳚᳚᳚ ᳚᳚᳚ ᳚᳚᳚ ᳚᳚᳚ ᳚᳚᳚ ᳚᳚᳚ ᳚᳚᳚ ᳚᳚᳚ ᳚᳚᳚
 ᳚᳚᳚ ᳚᳚᳚ ᳚᳚᳚ ᳚᳚᳚ ᳚᳚᳚ ᳚᳚᳚ ᳚᳚᳚ ᳚᳚᳚ ᳚᳚᳚ ᳚᳚᳚ ᳚᳚᳚ ᳚᳚᳚
 ᳚᳚᳚ ᳚᳚᳚ ᳚᳚᳚ ᳚᳚᳚ ᳚᳚᳚ ᳚᳚᳚ ᳚᳚᳚ ᳚᳚᳚ ᳚᳚᳚ ᳚᳚᳚ ᳚᳚᳚ ᳚᳚᳚

22
A

᳚᳚᳚ ᳚᳚᳚ ᳚᳚᳚ ᳚᳚᳚ ᳚᳚᳚ ᳚᳚᳚ ᳚᳚᳚ ᳚᳚᳚ ᳚᳚᳚ ᳚᳚᳚ ᳚᳚᳚ ᳚᳚᳚
 ᳚᳚᳚ ᳚᳚᳚ ᳚᳚᳚ ᳚᳚᳚ ᳚᳚᳚ ᳚᳚᳚ ᳚᳚᳚ ᳚᳚᳚ ᳚᳚᳚ ᳚᳚᳚ ᳚᳚᳚ ᳚᳚᳚
 ᳚᳚᳚ ᳚᳚᳚ ᳚᳚᳚ ᳚᳚᳚ ᳚᳚᳚ ᳚᳚᳚ ᳚᳚᳚ ᳚᳚᳚ ᳚᳚᳚ ᳚᳚᳚ ᳚᳚᳚ ᳚᳚᳚

CANDI API
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

22
B

ᮘᮞ ᮘᮞᮞᮞᮞᮞᮞ ᮞᮞᮞᮞᮞᮞ ᮞᮞᮞᮞᮞᮞ ᮞᮞᮞᮞᮞᮞᮞᮞ ᮞᮞᮞᮞᮞᮞᮞᮞ
ᮞᮞᮞᮞᮞᮞᮞ ᮞᮞᮞᮞᮞᮞ ᮞᮞᮞᮞᮞᮞᮞᮞ ᮞᮞᮞᮞᮞᮞᮞᮞ ᮞᮞᮞᮞᮞᮞᮞᮞ
ᮞᮞᮞᮞᮞᮞᮞ ᮞᮞᮞᮞᮞᮞᮞᮞ ᮞᮞᮞᮞᮞᮞᮞᮞ ᮞᮞᮞᮞᮞᮞᮞᮞᮞ

23
A

ᮞᮞᮞᮞᮞᮞᮞ ᮞᮞᮞᮞᮞᮞᮞ ᮞᮞᮞᮞᮞᮞᮞᮞ ᮞᮞᮞᮞᮞᮞᮞᮞᮞ ᮞᮞᮞᮞᮞᮞᮞᮞᮞ
ᮞᮞᮞᮞᮞᮞᮞᮞ ᮞᮞᮞᮞᮞᮞᮞᮞᮞ ᮞᮞᮞᮞᮞᮞᮞᮞᮞ ᮞᮞᮞᮞᮞᮞᮞᮞᮞᮞ
ᮞᮞᮞᮞᮞᮞᮞᮞ ᮞᮞᮞᮞᮞᮞᮞᮞᮞ ᮞᮞᮞᮞᮞᮞᮞᮞᮞ ᮞᮞᮞᮞᮞᮞᮞᮞᮞᮞ

CANDI API
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

23
B

Handwritten Balinese script on a palm leaf, consisting of approximately 12 characters.

24
A

Handwritten Balinese script on a palm leaf, consisting of approximately 12 characters.

CANDI API
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

24	B
----	---

Handwritten text on palm leaf 24B, including a decorative border on the left and three circular holes for binding.

25	A
----	---

Handwritten text on palm leaf 25A, featuring three circular holes for binding.

CANDI API
 Pusat Dokumentasi
 Dinas Kebudayaan Provinsi Bali

25 B	25 B
---------	---------

၂၅၀
 ကတုပိပုသ္မာနာ၊ ကတုပိဗ္ဗာ၊ ဗုဒ္ဓန္တေဗ္ဗာ၊ ဣတိ၊
 ပါဠိ၊ ပါဠိ၊ ဗုဒ္ဓန္တေဗ္ဗာ၊ ဣတိ၊ ပုဏိ၊ ပုဏိ၊ ဗုဒ္ဓန္တေဗ္ဗာ၊
 ဣတိ၊ ကတုပိပုသ္မာနာ၊ ဣတိ။

26 A	26 A
---------	---------

၂၆၀
 ဣတိ။ ပါဠိ၊ ပါဠိ၊ ကတုပိပုသ္မာနာ၊ ကတုပိဗ္ဗာ၊
 ဣတိ။ ပါဠိ၊ ပါဠိ၊ ဗုဒ္ဓန္တေဗ္ဗာ၊ ဣတိ။
 ဣတိ။ ပါဠိ၊ ပါဠိ၊ ဗုဒ္ဓန္တေဗ္ဗာ၊ ဣတိ။
 ဣတိ။ ပါဠိ၊ ပါဠိ၊ ဗုဒ္ဓန္တေဗ္ဗာ၊ ဣတိ။

CANDI API
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

26
B

Handwritten text in Balinese script on a palm leaf, including a decorative border on the left side.

27
A

Handwritten text in Balinese script on a palm leaf.

CANDI API
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

27	B

၇၅၅
 ၇၅၅ ဟူသော ဝါ၊ ဟူသော ဝါ၊ ဟူသော ဝါ၊ ဟူသော ဝါ၊
 ဟူသော ဝါ၊ ဟူသော ဝါ၊ ဟူသော ဝါ၊ ဟူသော ဝါ၊
 ဟူသော ဝါ၊ ဟူသော ဝါ၊ ဟူသော ဝါ၊ ဟူသော ဝါ။

28	A

၇၅၆
 ၇၅၆ ဟူသော ဝါ၊ ဟူသော ဝါ၊ ဟူသော ဝါ၊ ဟူသော ဝါ၊
 ဟူသော ဝါ၊ ဟူသော ဝါ၊ ဟူသော ဝါ၊ ဟူသော ဝါ၊
 ဟူသော ဝါ၊ ဟူသော ဝါ၊ ဟူသော ဝါ၊ ဟူသော ဝါ။

CANDI API
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

28	28
B	

၂၅၅
 ကျွန်ုပ်တို့၏အလုပ်အကိုင်များကို ပိုမိုကောင်းမွန်စေရန်အတွက်
 အားထုတ်ဆောင်ရွက်ကြပါမည်။ ဤကိစ္စကို အကျဉ်းချုပ်
 ဖော်ပြပါမည်။

29	29
A	

အကျဉ်းချုပ်အားဖြင့် ပြောဆိုပါမည်။ ဤကိစ္စကို အကျဉ်းချုပ်
 ဖော်ပြပါမည်။

CANDI API
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

29
B

29
ယၢ် နီၤ နီၤ နီၤ နီၤ နီၤ နီၤ နီၤ နီၤ နီၤ နီၤ
နီၤ နီၤ နီၤ နီၤ နီၤ နီၤ နီၤ နီၤ နီၤ နီၤ
နီၤ နီၤ နီၤ နီၤ နီၤ နီၤ နီၤ နီၤ နီၤ နီၤ

30
A

30
ယၢ် နီၤ နီၤ နီၤ နီၤ နီၤ နီၤ နီၤ နီၤ နီၤ နီၤ
နီၤ နီၤ နီၤ နီၤ နီၤ နီၤ နီၤ နီၤ နီၤ နီၤ
နီၤ နီၤ နီၤ နီၤ နီၤ နီၤ နီၤ နီၤ နီၤ နီၤ

CANDI API
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

30	30
B	B

Handwritten text on palm leaf 30B, including a date: 1211011

31	31
A	A

Handwritten text on palm leaf 31A

CANDI API
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

31
B

Handwritten Balinese script on a palm leaf. The text is arranged in three lines and includes several circular holes for binding. The script appears to be a form of Balinese or Kawi script.

32
A

Handwritten Balinese script on a palm leaf. The text is arranged in four lines and includes several circular holes for binding. The script appears to be a form of Balinese or Kawi script.

CANDI API
 Pusat Dokumentasi
 Dinas Kebudayaan Provinsi Bali

ꦱꦸꦁ	32
	B

ꦲꦏ꧀ ꦏꦺꦤꦢꦶꦱꦼꦥꦶ ꦲꦏ꧀ ꦏꦺꦤꦢꦶꦱꦼꦥꦶ ꦲꦏ꧀ ꦏꦺꦤꦢꦶꦱꦼꦥꦶ ꦲꦏ꧀ ꦏꦺꦤꦢꦶꦱꦼꦥꦶ
 ꦲꦏ꧀ ꦏꦺꦤꦢꦶꦱꦼꦥꦶ ꦲꦏ꧀ ꦏꦺꦤꦢꦶꦱꦼꦥꦶ ꦲꦏ꧀ ꦏꦺꦤꦢꦶꦱꦼꦥꦶ ꦲꦏ꧀ ꦏꦺꦤꦢꦶꦱꦼꦥꦶ ꦲꦏ꧀ ꦏꦺꦤꦢꦶꦱꦼꦥꦶ
 ꦲꦏ꧀ ꦏꦺꦤꦢꦶꦱꦼꦥꦶ ꦲꦏ꧀ ꦏꦺꦤꦢꦶꦱꦼꦥꦶ ꦲꦏ꧀ ꦏꦺꦤꦢꦶꦱꦼꦥꦶ ꦲꦏ꧀ ꦏꦺꦤꦢꦶꦱꦼꦥꦶ ꦲꦏ꧀ ꦏꦺꦤꦢꦶꦱꦼꦥꦶ

ꦱꦸꦁ	33
	A

ꦲꦏ꧀ ꦏꦺꦤꦢꦶꦱꦼꦥꦶ ꦲꦏ꧀ ꦏꦺꦤꦢꦶꦱꦼꦥꦶ ꦲꦏ꧀ ꦏꦺꦤꦢꦶꦱꦼꦥꦶ ꦲꦏ꧀ ꦏꦺꦤꦢꦶꦱꦼꦥꦶ ꦲꦏ꧀ ꦏꦺꦤꦢꦶꦱꦼꦥꦶ
 ꦲꦏ꧀ ꦏꦺꦤꦢꦶꦱꦼꦥꦶ ꦲꦏ꧀ ꦏꦺꦤꦢꦶꦱꦼꦥꦶ ꦲꦏ꧀ ꦏꦺꦤꦢꦶꦱꦼꦥꦶ ꦲꦏ꧀ ꦏꦺꦤꦢꦶꦱꦼꦥꦶ ꦲꦏ꧀ ꦏꦺꦤꦢꦶꦱꦼꦥꦶ ꦲꦏ꧀ ꦏꦺꦤꦢꦶꦱꦼꦥꦶ
 ꦲꦏ꧀ ꦏꦺꦤꦢꦶꦱꦼꦥꦶ ꦲꦏ꧀ ꦏꦺꦤꦢꦶꦱꦼꦥꦶ ꦲꦏ꧀ ꦏꦺꦤꦢꦶꦱꦼꦥꦶ ꦲꦏ꧀ ꦏꦺꦤꦢꦶꦱꦼꦥꦶ ꦲꦏ꧀ ꦏꦺꦤꦢꦶꦱꦼꦥꦶ ꦲꦏ꧀ ꦏꦺꦤꦢꦶꦱꦼꦥꦶ

CANDI API
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

34	B
34	

Handwritten Balinese script on a palm leaf, including a circled character and a vertical dashed line.

35	A
35	

Handwritten Balinese script on a palm leaf, arranged in two columns.

CANDI API
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

35
 B

10
 11
 12
 13
 14
 15
 16
 17
 18
 19
 20
 21
 22
 23
 24
 25
 26
 27
 28
 29
 30
 31
 32
 33
 34
 35
 36
 37
 38
 39
 40
 41
 42
 43
 44
 45
 46
 47
 48
 49
 50
 51
 52
 53
 54
 55
 56
 57
 58
 59
 60
 61
 62
 63
 64
 65
 66
 67
 68
 69
 70
 71
 72
 73
 74
 75
 76
 77
 78
 79
 80
 81
 82
 83
 84
 85
 86
 87
 88
 89
 90
 91
 92
 93
 94
 95
 96
 97
 98
 99
 100

36
 B

1
 2
 3
 4
 5
 6
 7
 8
 9
 10
 11
 12
 13
 14
 15
 16
 17
 18
 19
 20
 21
 22
 23
 24
 25
 26
 27
 28
 29
 30
 31
 32
 33
 34
 35
 36
 37
 38
 39
 40
 41
 42
 43
 44
 45
 46
 47
 48
 49
 50
 51
 52
 53
 54
 55
 56
 57
 58
 59
 60
 61
 62
 63
 64
 65
 66
 67
 68
 69
 70
 71
 72
 73
 74
 75
 76
 77
 78
 79
 80
 81
 82
 83
 84
 85
 86
 87
 88
 89
 90
 91
 92
 93
 94
 95
 96
 97
 98
 99
 100

CANDI API
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

36	36
A	

Handwritten Balinese script on a palm leaf. The text is arranged in approximately four horizontal lines. The script is finely etched into the surface of the leaf. There are three circular holes visible along the length of the leaf, which were traditionally used for threading a cord to bind multiple leaves together into a book format.

37	37
A	

Handwritten Balinese script on a palm leaf. The text is arranged in approximately four horizontal lines. The script is finely etched into the surface of the leaf. There are three circular holes visible along the length of the leaf, which were traditionally used for threading a cord to bind multiple leaves together into a book format.

CANDI API
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

37
B

37
 ...
 ...
 ...
 ...

38
A

...
 ...
 ...
 ...

CANDI API
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

ꦏꦿꦱ	39
	B

၆၆ ဝဏ်း ဂျဏ်း ဝဏ်း ဝဏ်း ဝဏ်း ဝဏ်း ဝဏ်း ဝဏ်း ဝဏ်း ဝဏ်း ဝဏ်း
 ဝဏ်း ဝဏ်း ဝဏ်း ဝဏ်း ဝဏ်း ဝဏ်း ဝဏ်း ဝဏ်း ဝဏ်း ဝဏ်း
 ဝဏ်း ဝဏ်း ဝဏ်း ဝဏ်း ဝဏ်း ဝဏ်း ဝဏ်း ဝဏ်း ဝဏ်း ဝဏ်း

၃၀	40
	A

ဝဏ်း ဝဏ်း ဝဏ်း ဝဏ်း ဝဏ်း ဝဏ်း ဝဏ်း ဝဏ်း ဝဏ်း ဝဏ်း
 ဝဏ်း ဝဏ်း ဝဏ်း ဝဏ်း ဝဏ်း ဝဏ်း ဝဏ်း ဝဏ်း ဝဏ်း ဝဏ်း
 ဝဏ်း ဝဏ်း ဝဏ်း ဝဏ်း ဝဏ်း ဝဏ်း ဝဏ်း ဝဏ်း ဝဏ်း ဝဏ်း

CANDI API
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

30	40
	B

Handwritten Balinese script on a palm leaf, consisting of approximately 12 lines of text.

31	41
	A

Handwritten Balinese script on a palm leaf, consisting of approximately 3 lines of text.

CANDI API
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

377	41
	B

၃၇၇
 ဟိၤကယယၤ နါၤ နဲၤ ဟဲၤ နါၤ ၃ | ဟိၤကယယၤ နါၤ ဟဲၤ နဲၤ ဟဲၤ နါၤ ၃ |
 ဟိၤကယယၤ နါၤ နဲၤ ဟဲၤ နါၤ ၃ | နဲၤ ဟဲၤ နါၤ နဲၤ ဟဲၤ နါၤ ၃ |
 ၇ကယယၤ နါၤ နဲၤ ဟဲၤ နါၤ ၃ | ဟဲၤ နါၤ နဲၤ ဟဲၤ နါၤ ၃ | နဲၤ ဟဲၤ နါၤ နဲၤ ဟဲၤ နါၤ ၃ | ဟဲၤ နါၤ

378	42
	A

နဲၤ ဟဲၤ နါၤ နဲၤ ဟဲၤ နါၤ ၃ | နဲၤ ဟဲၤ နါၤ နဲၤ ဟဲၤ နါၤ ၃ | နဲၤ ဟဲၤ နါၤ နဲၤ ဟဲၤ နါၤ ၃ | နဲၤ ဟဲၤ နါၤ
 နဲၤ ဟဲၤ နါၤ နဲၤ ဟဲၤ နါၤ ၃ | || နဲၤ ဟဲၤ နါၤ || နဲၤ ဟဲၤ နါၤ || ||
 || နဲၤ ဟဲၤ နါၤ နဲၤ ဟဲၤ နါၤ ၃ | နဲၤ ဟဲၤ နါၤ နဲၤ ဟဲၤ နါၤ ၃ | နဲၤ ဟဲၤ နါၤ နဲၤ ဟဲၤ နါၤ ၃ | နဲၤ ဟဲၤ နါၤ

CANDI API
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

	42
	B

	43
	A

CANDI API
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

၅၆	43
	B

၅၆ ။ ဟိန္ဒိယ၌ ပဏ္ဍိတဗျာ၊ ဟိန္ဒိယ၌ ဟိန္ဒိယ၌
 တရုတ်တရုတ်တရုတ်တရုတ် တရုတ်တရုတ်တရုတ်တရုတ်
 ဟိန္ဒိယ၌ ဟိန္ဒိယ၌
 ဟိန္ဒိယ၌ ဟိန္ဒိယ၌

၅၇	44
	A

၅၇ ။ ဟိန္ဒိယ၌ ပဏ္ဍိတဗျာ၊ ဟိန္ဒိယ၌ ဟိန္ဒိယ၌
 တရုတ်တရုတ်တရုတ်တရုတ် တရုတ်တရုတ်တရုတ်တရုတ်
 ဟိန္ဒိယ၌ ဟိန္ဒိယ၌
 ဟိန္ဒိယ၌ ဟိန္ဒိယ၌

CANDI API
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

88

44

B

၆၆။ မာရုပတိပလကဏ်း၊ မပစ္စ ရှုမ္မာနိဟိတေသာ
 ဝှော်၊ ပညယု နိတတိတေသာ။ ဝှော်၊ မတန္တမာပိ၊
 တ္တုကာဏ်၊ ၂၅ ။ ဝှော် ။ ဝှော် ။ မာဏာဏိပူဇာတူ

89

45

A

လက်၊ ၂၅၊ ၂၅၊ ၂၅၊ ၂၅၊ ၂၅၊ ၂၅၊ ၂၅၊ ၂၅၊ ၂၅၊ ၂၅၊
 မာဏာဏိပူဇာတူ၊ မာဏာဏိပူဇာတူ။ မာဏာဏိပူဇာတူ
 မာဏာဏိပူဇာတူ၊ မာဏာဏိပူဇာတူ။ မာဏာဏိပူဇာတူ။

CANDI API
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

89	45 B
----	---------

30 ᮘᮞ᮪ᮒᮓ ᮘᮞ᮪ᮒᮓ ᮘᮞ᮪ᮒᮓ ᮘᮞ᮪ᮒᮓ ᮘᮞ᮪ᮒᮓ ᮘᮞ᮪ᮒᮓ
ᮘᮞ᮪ᮒᮓ ᮘᮞ᮪ᮒᮓ ᮘᮞ᮪ᮒᮓ ᮘᮞ᮪ᮒᮓ ᮘᮞ᮪ᮒᮓ ᮘᮞ᮪ᮒᮓ
ᮘᮞ᮪ᮒᮓ ᮘᮞ᮪ᮒᮓ ᮘᮞ᮪ᮒᮓ ᮘᮞ᮪ᮒᮓ ᮘᮞ᮪ᮒᮓ ᮘᮞ᮪ᮒᮓ

86	46 A
----	---------

ᮘᮞ᮪ᮒᮓ ᮘᮞ᮪ᮒᮓ ᮘᮞ᮪ᮒᮓ ᮘᮞ᮪ᮒᮓ ᮘᮞ᮪ᮒᮓ ᮘᮞ᮪ᮒᮓ
ᮘᮞ᮪ᮒᮓ ᮘᮞ᮪ᮒᮓ ᮘᮞ᮪ᮒᮓ ᮘᮞ᮪ᮒᮓ ᮘᮞ᮪ᮒᮓ ᮘᮞ᮪ᮒᮓ
ᮘᮞ᮪ᮒᮓ ᮘᮞ᮪ᮒᮓ ᮘᮞ᮪ᮒᮓ ᮘᮞ᮪ᮒᮓ ᮘᮞ᮪ᮒᮓ ᮘᮞ᮪ᮒᮓ

CANDI API
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

ꦱꦸ	47
	B

၈၇
 ဟရုဂုဗါရိၣ်လယန္တုၣ်တၢ်ဟပန္တုၣ်တၢ်ရန္တိၣ်သေဝါ
 ဂုဗါရိၣ်ဟရိၣ်တုၣ်ပုၣ်တၢ်။ ဣ။ ဣ။ ဣ။ ဣ။ ဣ။ ဣ။
 ဣ။ ဣ။ ဣ။ ဣ။ ဣ။ ဣ။ ဣ။ ဣ။ ဣ။ ဣ။

ꦱꦸ	48
	A

ဣပန္တုၣ်တၢ်ရိၣ်တၢ်ရိၣ်တၢ်ရိၣ်တၢ်ရိၣ်တၢ်ရိၣ်တၢ်ရိၣ်တၢ်ရိၣ်
 ဟရုဂုဗါရိၣ်လယန္တုၣ်တၢ်ဟပန္တုၣ်တၢ်ရန္တိၣ်သေဝါ
 ပတၢ်တၢ်ရိၣ်တၢ်ရိၣ်တၢ်ရိၣ်တၢ်ရိၣ်တၢ်ရိၣ်တၢ်ရိၣ်တၢ်ရိၣ်

CANDI API

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali

85

48

B

၅၈
 ၇၀၃၅၆၇၈၉၀၁၂၃၄၅၆၇၈၉၀၁၂၃၄၅၆၇၈၉၀၁၂၃၄၅၆၇၈၉
 ၆၇၈၉၀၁၂၃၄၅၆၇၈၉၀၁၂၃၄၅၆၇၈၉၀၁၂၃၄၅၆၇၈၉၀၁၂
 ၃၄၅၆၇၈၉၀၁၂၃၄၅၆၇၈၉၀၁၂၃၄၅၆၇၈၉၀၁၂၃၄၅၆၇၈၉
 ၆၇၈၉၀၁၂၃၄၅၆၇၈၉၀၁၂၃၄၅၆၇၈၉၀၁၂၃၄၅၆၇၈၉၀၁၂

85

49

A

၅၉
 ၇၀၃၅၆၇၈၉၀၁၂၃၄၅၆၇၈၉၀၁၂၃၄၅၆၇၈၉၀၁၂၃၄၅၆၇၈၉
 ၆၇၈၉၀၁၂၃၄၅၆၇၈၉၀၁၂၃၄၅၆၇၈၉၀၁၂၃၄၅၆၇၈၉၀၁၂
 ၃၄၅၆၇၈၉၀၁၂၃၄၅၆၇၈၉၀၁၂၃၄၅၆၇၈၉၀၁၂၃၄၅၆၇၈၉
 ၆၇၈၉၀၁၂၃၄၅၆၇၈၉၀၁၂၃၄၅၆၇၈၉၀၁၂၃၄၅၆၇၈၉၀၁၂

CANDI API
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

50	50
90	B

Handwritten Balinese script on a palm leaf fragment. The text is arranged in approximately four lines, starting with a small symbol on the left. The script is finely etched into the surface of the leaf.

51	51
97	A

Handwritten Balinese script on a palm leaf fragment. The text is arranged in approximately four lines, starting with a small symbol on the left. The script is finely etched into the surface of the leaf.

CANDI API

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali

၅၇

51

B

၅၇
 ပရေ
 နိဗ္ဗာန်
 ခနမိရာဇ်ဗျူဟာပိကာ၊ မြေတပ်ရင်းပရေ
 ဇာတိဗျူဟာဗျူဟာ • ခဏ်ဗျူဟာဗျူဟာ
 ၂၀၂၀ ၂၂ ပရေ နိဗ္ဗာန် ၂၀၂၀ ၂၂

၅၈

52

A

ပရေ
 နိဗ္ဗာန်
 ခနမိရာဇ်ဗျူဟာပိကာ၊ မြေတပ်ရင်းပရေ
 ဇာတိဗျူဟာဗျူဟာ • ခဏ်ဗျူဟာဗျူဟာ
 ၂၀၂၀ ၂၂ ပရေ နိဗ္ဗာန် ၂၀၂၀ ၂၂

CANDI API
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

52	52
B	

Handwritten text on a palm leaf fragment, including a vertical line with diagonal hatching on the left side.

53	53
A	

Handwritten text on a palm leaf fragment.

CANDI API
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

53	53
B	

၅၃
 ဟူၤကိၤယၢၤကၢၤတၢ်
 တၢ်ကၢၤတၢ်တၢ်တၢ်
 တၢ်ကၢၤတၢ်တၢ်တၢ်
 တၢ်ကၢၤတၢ်တၢ်တၢ်

၅၄	54
A	

၅၄
 ဟူၤကိၤယၢၤကၢၤတၢ်
 တၢ်ကၢၤတၢ်တၢ်တၢ်
 တၢ်ကၢၤတၢ်တၢ်တၢ်
 တၢ်ကၢၤတၢ်တၢ်တၢ်

CANDI API
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

54	54
93	B

Handwritten Balinese script on palm leaf 54. The text is arranged in approximately 10 horizontal lines. A vertical line is drawn near the left edge, separating a short introductory phrase from the main body of text. The script is finely etched into the surface of the dried leaf.

55	55
99	A

Handwritten Balinese script on palm leaf 55. The text is arranged in approximately 4 horizontal lines. The script is finely etched into the surface of the dried leaf.

CANDI API
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

92	56
	B

ഗൻ ഗണപതിയെക്കുറിച്ചുവെഴുതിയ ഒരു കല്ലിന്റെ ഭാഗം 11011

93	57
	A

ഗണപതിയെക്കുറിച്ചുവെഴുതിയ ഒരു കല്ലിന്റെ ഭാഗം 11011
 ഗണപതിയെക്കുറിച്ചുവെഴുതിയ ഒരു കല്ലിന്റെ ഭാഗം 11011
 ഗണപതിയെക്കുറിച്ചുവെഴുതിയ ഒരു കല്ലിന്റെ ഭാഗം 11011

CANDI API
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

၅၇	57
	B

၅၇ နိဂ္ဂဟံ ဝိဇ္ဇာနာပိဗိန္နိ ဝေယျာနိ ဝေယျာနိ ဝေယျာနိ
 ဝိဇ္ဇာနာပိဗိန္နိ ဝေယျာနိ ဝေယျာနိ ဝေယျာနိ
 ဝေယျာနိ ဝေယျာနိ ဝေယျာနိ ဝေယျာနိ

၅၈	58
	A

၅၈ ဟိ ဝေယျာနိ ဝေယျာနိ ဝေယျာနိ ဝေယျာနိ
 ဝေယျာနိ ဝေယျာနိ ဝေယျာနိ ဝေယျာနိ
 ဝေယျာနိ ဝေယျာနိ ဝေယျာနိ ဝေယျာနိ

CANDI API
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

ခုဗ	58 B	၅၅ ၅၁၁ နေၤတၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ် တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ် တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်
------------	-----------------------	---

ခုဃ	59 A	တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ် တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ် တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်
------------	-----------------------	--

CANDI API
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

၅၀	59
	B

၁၄
 လနီၵ်းယၢ်တၢ်၊ လၢပၤတီၢ်တၢ်၊ ကၢၤတီၢ်တၢ်တၢ်တၢ်၊
 တၢ်တီၢ်တၢ်တၢ်တၢ်တၢ်တၢ်၊ တီၢ်တၢ်တၢ်တၢ်တၢ်တၢ်၊
 တီၢ်တီၢ်တီၢ်တီၢ်တီၢ်၊ တီၢ်တီၢ်တီၢ်တီၢ်တီၢ်၊ တၢ်

၆၀	60
	A

တၢ်တီၢ်တီၢ်တီၢ်တီၢ်တီၢ်၊ တီၢ်တီၢ်တီၢ်တီၢ်တီၢ်၊
 တီၢ်တီၢ်တီၢ်တီၢ်တီၢ်၊ တီၢ်တီၢ်တီၢ်တီၢ်တီၢ်၊
 တီၢ်တီၢ်တီၢ်တီၢ်တီၢ်၊ တီၢ်တီၢ်တီၢ်တီၢ်တီၢ်၊ တီၢ်

CANDI API
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

60
B

၇၆၅
ဣ၊ ဣဣဣဣ၊ ဣဣဣဣပဃိ ဣဣ၊ ဣဣဣ
ပဃိပဃိ၊ ဣဣဣဣ၊ ဣဣဣဣပဃိ၊ ဣ
ဣဣဣ၊ ဣဣဣဣ၊ ဣဣဣဣဣဣ၊

၆၁
A

ဣဣဣဣဣ၊ ဣဣဣဣဣဣဣ၊ ဣဣဣဣဣ
ဣဣ၊ ဣဣဣဣဣ၊ ဣဣဣဣဣ၊ ဣဣ
ဣဣဣဣ၊ ဣဣဣဣဣဣဣ၊ ဣဣဣဣ

CANDI API
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

61
B

Handwritten text on palm leaf 61B:

Handwritten Balinese script on a palm leaf fragment. The text is arranged in three lines and includes several circular holes. The script appears to be a form of Balinese or Kawi script.

62
A

Handwritten text on palm leaf 62A:

Handwritten Balinese script on a palm leaf fragment. The text is arranged in three lines and includes several circular holes. The script appears to be a form of Balinese or Kawi script.

CANDI API
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

63	62
	B

မာမိ ဟိတုဂုတိတံ ဣဂုတု၊ မပတုဂုတိတံ၊ ပမာမိ
မာမိ ဟိတုဂုတု၊ ဟိတုဂုတု၊ တံ ပမာမိ ဟိတုဂု၊
ဟိတုဂုတုတံ ပမာမိ ဟိတု၊ ဟိတုဂုတုတံ ပမာမိ ဟိတုဂု၊

63	63
	A

ဟိတုဂုတုတံ ပမာမိ ဟိတုဂု၊ ဟိတုဂုတုတံ ပမာမိ ဟိတုဂု၊ ဟိတုဂုတု
တံ ပမာမိ ဟိတုဂု၊ ဟိတုဂုတုတံ ပမာမိ ဟိတုဂု၊
ဟိတုဂုတုတံ ပမာမိ ဟိတုဂု၊ ဟိတုဂုတုတံ ပမာမိ ဟိတုဂု၊
ဟိတုဂုတုတံ ပမာမိ ဟိတုဂု၊ ဟိတုဂုတုတံ ပမာမိ ဟိတုဂု၊

CANDI API
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

53	63
	B

ᦺᦑᦺᦑ ᦺᦑᦺᦑ ᦺᦑᦺᦑ ᦺᦑᦺᦑ ᦺᦑᦺᦑ ᦺᦑᦺᦑ ᦺᦑᦺᦑ ᦺᦑᦺᦑ ᦺᦑᦺᦑ ᦺᦑᦺᦑ ᦺᦑᦺᦑ
ᦺᦑᦺᦑ ᦺᦑᦺᦑ ᦺᦑᦺᦑ ᦺᦑᦺᦑ ᦺᦑᦺᦑ ᦺᦑᦺᦑ ᦺᦑᦺᦑ ᦺᦑᦺᦑ ᦺᦑᦺᦑ ᦺᦑᦺᦑ ᦺᦑᦺᦑ
ᦺᦑᦺᦑ ᦺᦑᦺᦑ ᦺᦑᦺᦑ ᦺᦑᦺᦑ ᦺᦑᦺᦑ ᦺᦑᦺᦑ ᦺᦑᦺᦑ ᦺᦑᦺᦑ ᦺᦑᦺᦑ ᦺᦑᦺᦑ ᦺᦑᦺᦑ
ᦺᦑᦺᦑ ᦺᦑᦺᦑ ᦺᦑᦺᦑ ᦺᦑᦺᦑ ᦺᦑᦺᦑ ᦺᦑᦺᦑ ᦺᦑᦺᦑ ᦺᦑᦺᦑ ᦺᦑᦺᦑ ᦺᦑᦺᦑ ᦺᦑᦺᦑ

58	64
	A

ᦺᦑᦺᦑ ᦺᦑᦺᦑ ᦺᦑᦺᦑ ᦺᦑᦺᦑ ᦺᦑᦺᦑ ᦺᦑᦺᦑ ᦺᦑᦺᦑ ᦺᦑᦺᦑ ᦺᦑᦺᦑ ᦺᦑᦺᦑ ᦺᦑᦺᦑ
ᦺᦑᦺᦑ ᦺᦑᦺᦑ ᦺᦑᦺᦑ ᦺᦑᦺᦑ ᦺᦑᦺᦑ ᦺᦑᦺᦑ ᦺᦑᦺᦑ ᦺᦑᦺᦑ ᦺᦑᦺᦑ ᦺᦑᦺᦑ ᦺᦑᦺᦑ
ᦺᦑᦺᦑ ᦺᦑᦺᦑ ᦺᦑᦺᦑ ᦺᦑᦺᦑ ᦺᦑᦺᦑ ᦺᦑᦺᦑ ᦺᦑᦺᦑ ᦺᦑᦺᦑ ᦺᦑᦺᦑ ᦺᦑᦺᦑ ᦺᦑᦺᦑ
ᦺᦑᦺᦑ ᦺᦑᦺᦑ ᦺᦑᦺᦑ ᦺᦑᦺᦑ ᦺᦑᦺᦑ ᦺᦑᦺᦑ ᦺᦑᦺᦑ ᦺᦑᦺᦑ ᦺᦑᦺᦑ ᦺᦑᦺᦑ ᦺᦑᦺᦑ

CANDI API
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

63	64
	B

Handwritten text in Balinese script on a palm leaf fragment. The text is arranged in four lines and includes a date: 11011111.

64	65
	A

Handwritten text in Balinese script on a palm leaf fragment. The text is arranged in four lines.

CANDI API
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

65
65
B

၆၀
 ဟေဝဂုတဒ် ဝိဇိဏါ ဟေပုဗ္ဗိ ဟဟေဗတၢ် ဝိဇိဏါ
 ဝိဇိဏါ ဟေပုဗ္ဗိ ဟဟေဗတၢ် ဝိဇိဏါ
 ဝိဇိဏါ ဟေပုဗ္ဗိ ဟဟေဗတၢ် ဝိဇိဏါ
 ဝိဇိဏါ ဟေပုဗ္ဗိ ဟဟေဗတၢ် ဝိဇိဏါ
 ဝိဇိဏါ ဟေပုဗ္ဗိ ဟဟေဗတၢ် ဝိဇိဏါ
 ဝိဇိဏါ ဟေပုဗ္ဗိ ဟဟေဗတၢ် ဝိဇိဏါ

66
66
A

၇၀
 ဟေဝဂုတဒ် ဝိဇိဏါ ဟေပုဗ္ဗိ ဟဟေဗတၢ် ဝိဇိဏါ
 ဝိဇိဏါ ဟေပုဗ္ဗိ ဟဟေဗတၢ် ဝိဇိဏါ
 ဝိဇိဏါ ဟေပုဗ္ဗိ ဟဟေဗတၢ် ဝိဇိဏါ
 ဝိဇိဏါ ဟေပုဗ္ဗိ ဟဟေဗတၢ် ဝိဇိဏါ
 ဝိဇိဏါ ဟေပုဗ္ဗိ ဟဟေဗတၢ် ဝိဇိဏါ
 ဝိဇိဏါ ဟေပုဗ္ဗိ ဟဟေဗတၢ် ဝိဇိဏါ

CANDI API
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

66	66	B
----	----	---

Handwritten text on palm leaf 66B:

Handwritten text on palm leaf 66B (transcription):
Handwritten text on palm leaf 66B (transcription):
Handwritten text on palm leaf 66B (transcription):
Handwritten text on palm leaf 66B (transcription):

67	67	A
----	----	---

Handwritten text on palm leaf 67A:

Handwritten text on palm leaf 67A (transcription):
Handwritten text on palm leaf 67A (transcription):
Handwritten text on palm leaf 67A (transcription):
Handwritten text on palm leaf 67A (transcription):

CANDI API
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

67
B

Handwritten Balinese script on a palm leaf, consisting of approximately 10 lines of text.

68
A

Handwritten Balinese script on a palm leaf, consisting of approximately 10 lines of text.

CANDI API
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

၆၀	68
	B

Handwritten text in Balinese script on a palm leaf, with two circular holes for binding. The text is arranged in approximately four lines.

၆၁	69
	A

Handwritten text in Balinese script on a palm leaf, with two circular holes for binding. The text is arranged in approximately four lines.

CANDI API
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

68	69
	B

Handwritten Balinese script on a palm leaf fragment, containing approximately 10 lines of text.

70	70
	A

Handwritten Balinese script on a palm leaf fragment, containing approximately 4 lines of text.

CANDI API
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

70
70
B

၆၆၆
 ဣန္ဒြေပဏ္ဍိတ၊ ဣန္ဒြေပဏ္ဍိတ၊ ဣန္ဒြေပဏ္ဍိတ၊ ဣန္ဒြေပဏ္ဍိတ၊ ဣန္ဒြေပဏ္ဍိတ၊
 ဣန္ဒြေပဏ္ဍိတ၊ ဣန္ဒြေပဏ္ဍိတ၊ ဣန္ဒြေပဏ္ဍိတ၊ ဣန္ဒြေပဏ္ဍိတ၊ ဣန္ဒြေပဏ္ဍိတ၊
 ဣန္ဒြေပဏ္ဍိတ၊ ဣန္ဒြေပဏ္ဍိတ၊ ဣန္ဒြေပဏ္ဍိတ၊ ဣန္ဒြေပဏ္ဍိတ၊ ဣန္ဒြေပဏ္ဍိတ၊
 ဣန္ဒြေပဏ္ဍိတ၊ ဣန္ဒြေပဏ္ဍိတ၊ ဣန္ဒြေပဏ္ဍိတ၊ ဣန္ဒြေပဏ္ဍိတ၊ ဣန္ဒြေပဏ္ဍိတ၊

71
71
A

၆၆၆
 ဣန္ဒြေပဏ္ဍိတ၊ ဣန္ဒြေပဏ္ဍိတ၊ ဣန္ဒြေပဏ္ဍိတ၊ ဣန္ဒြေပဏ္ဍိတ၊ ဣန္ဒြေပဏ္ဍိတ၊
 ဣန္ဒြေပဏ္ဍိတ၊ ဣန္ဒြေပဏ္ဍိတ၊ ဣန္ဒြေပဏ္ဍိတ၊ ဣန္ဒြေပဏ္ဍိတ၊ ဣန္ဒြေပဏ္ဍိတ၊
 ဣန္ဒြေပဏ္ဍိတ၊ ဣန္ဒြေပဏ္ဍိတ၊ ဣန္ဒြေပဏ္ဍိတ၊ ဣန္ဒြေပဏ္ဍိတ၊ ဣန္ဒြေပဏ္ဍိတ၊
 ဣန္ဒြေပဏ္ဍိတ၊ ဣန္ဒြေပဏ္ဍိတ၊ ဣန္ဒြေပဏ္ဍိတ၊ ဣန္ဒြေပဏ္ဍိတ၊ ဣန္ဒြေပဏ္ဍိတ၊

CANDI API
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

nm	71
	B

Handwritten text on a palm leaf, likely an inscription or record.

nm	72
	A

Handwritten text on a palm leaf, likely an inscription or record.

CANDI API
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

ꦱꦸꦛ	72
	B

၁၅၇၇ ခု ဝါဆိုလပြည့်ကျော်၊ ဝါဆိုလပြည့်ကျော်၊ ဝါဆိုလပြည့်ကျော်၊
 ၁၁၀၀ ဝါဆိုလပြည့်ကျော်၊ ၁၀၀၀ ဝါဆိုလပြည့်ကျော်၊
 ၁၀၀၀ ဝါဆိုလပြည့်ကျော်၊ ၁၀၀၀ ဝါဆိုလပြည့်ကျော်၊
 ၁၀၀၀ ဝါဆိုလပြည့်ကျော်၊ ၁၀၀၀ ဝါဆိုလပြည့်ကျော်၊

ꦱꦸꦛ	73
	A

၁၅၇၇ ခု ဝါဆိုလပြည့်ကျော်၊ ဝါဆိုလပြည့်ကျော်၊ ဝါဆိုလပြည့်ကျော်၊
 ၁၀၀၀ ဝါဆိုလပြည့်ကျော်၊ ၁၀၀၀ ဝါဆိုလပြည့်ကျော်၊
 ၁၀၀၀ ဝါဆိုလပြည့်ကျော်၊ ၁၀၀၀ ဝါဆိုလပြည့်ကျော်၊
 ၁၀၀၀ ဝါဆိုလပြည့်ကျော်၊ ၁၀၀၀ ဝါဆိုလပြည့်ကျော်၊

CANDI API
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

73
73 B

Handwritten text in Balinese script on a palm leaf. The text is arranged in several lines and includes a small decorative symbol at the beginning. The script is finely etched into the surface of the leaf.

74
74 A

A blank palm leaf with three circular holes punched along its length. The leaf is rectangular and has a slightly aged, yellowish-brown color.

CANDI API
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

№:	74
	B

• ပဗ္ဗတံဗ္ဗ • တံဗ္ဗတုဗ္ဗတံဗ္ဗ •

№	75
	A

"ဣ" ဝဣ " ပဗ္ဗတံဗ္ဗတံဗ္ဗ • တံဗ္ဗတုဗ္ဗတံဗ္ဗ • တံဗ္ဗတုဗ္ဗတံဗ္ဗ •
 တံဗ္ဗတုဗ္ဗတံဗ္ဗ • တံဗ္ဗတုဗ္ဗတံဗ္ဗ • တံဗ္ဗတုဗ္ဗတံဗ္ဗ • တံဗ္ဗတုဗ္ဗတံဗ္ဗ •
 တံဗ္ဗတုဗ္ဗတံဗ္ဗ • တံဗ္ဗတုဗ္ဗတံဗ္ဗ • တံဗ္ဗတုဗ္ဗတံဗ္ဗ • တံဗ္ဗတုဗ္ဗတံဗ္ဗ •
 တံဗ္ဗတုဗ္ဗတံဗ္ဗ • တံဗ္ဗတုဗ္ဗတံဗ္ဗ • တံဗ္ဗတုဗ္ဗတံဗ္ဗ • တံဗ္ဗတုဗ္ဗတံဗ္ဗ •

CANDI API
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

၇၅

75

B

ဣန္ဒြေဗျာဒိတိယ ဣန္ဒြေဗျာဒိတိယ ဣန္ဒြေဗျာဒိတိယ
ဣန္ဒြေဗျာဒိတိယ ဣန္ဒြေဗျာဒိတိယ ဣန္ဒြေဗျာဒိတိယ
ဣန္ဒြေဗျာဒိတိယ ဣန္ဒြေဗျာဒိတိယ ဣန္ဒြေဗျာဒိတိယ
ဣန္ဒြေဗျာဒိတိယ ဣန္ဒြေဗျာဒိတိယ ဣန္ဒြေဗျာဒိတိယ

၇၆

76

A

ဣန္ဒြေဗျာဒိတိယ ဣန္ဒြေဗျာဒိတိယ ဣန္ဒြေဗျာဒိတိယ
ဣန္ဒြေဗျာဒိတိယ ဣန္ဒြေဗျာဒိတိယ ဣန္ဒြေဗျာဒိတိယ
ဣန္ဒြေဗျာဒိတိယ ဣန္ဒြေဗျာဒိတိယ ဣန္ဒြေဗျာဒိတိယ
ဣန္ဒြေဗျာဒိတိယ ဣန္ဒြေဗျာဒိတိယ ဣန္ဒြေဗျာဒိတိယ

CANDI API
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

76	76
B	B

Handwritten Balinese script on a palm leaf slip, containing approximately 15 characters.

77	77
A	A

Handwritten Balinese script on a palm leaf slip, containing approximately 15 characters.

CANDI API
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

លល	77
	B

Handwritten text in Balinese script on a palm leaf, with two circular holes for binding. The text is arranged in two lines.

លល	78
	A

Handwritten text in Balinese script on a palm leaf, with two circular holes for binding. The text is arranged in two lines.

CANDI API
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

លេខ 78
B

ឆ្នាំ ១៧៧១ ព្រះបាទ ជ័យវរ្ម័ន ទី ៧
សិវភូមិ ព្រះវិហារ ព្រះមហាវិហារ ព្រះវិហារ ព្រះវិហារ
ព្រះវិហារ ព្រះវិហារ ព្រះវិហារ ព្រះវិហារ ព្រះវិហារ ព្រះវិហារ

លេខ 79
A

ឆ្នាំ ១៧៧១ ព្រះបាទ ជ័យវរ្ម័ន ទី ៧
សិវភូមិ ព្រះវិហារ ព្រះមហាវិហារ ព្រះវិហារ ព្រះវិហារ
ព្រះវិហារ ព្រះវិហារ ព្រះវិហារ ព្រះវិហារ ព្រះវិហារ ព្រះវិហារ

CANDI API
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

ନଝ	79
	B

॥ ପ୍ରଥମେ ପୁଣ୍ୟାଳୟ ଗର୍ଭାଗରେ ଉପାସନା କରାଯାଇ ଏହା ଉପରେ ସ୍ୱାମୀଙ୍କ ପଦାଙ୍କୁ ସମର୍ପଣ କରାଯାଇ ଏହି ସ୍ତମ୍ଭଟି ପ୍ରତିଷ୍ଠା କରାଯାଇଛି ।
ଏହା ପରେ ଏହି ସ୍ତମ୍ଭଟିର ଉପର ଭାଗରେ ସ୍ୱାମୀଙ୍କ ପଦାଙ୍କୁ ସମର୍ପଣ କରାଯାଇ ଏହି ସ୍ତମ୍ଭଟି ପ୍ରତିଷ୍ଠା କରାଯାଇଛି ।

୩୦	80
	A

ଏହା ପରେ ଏହି ସ୍ତମ୍ଭଟିର ଉପର ଭାଗରେ ସ୍ୱାମୀଙ୍କ ପଦାଙ୍କୁ ସମର୍ପଣ କରାଯାଇ ଏହି ସ୍ତମ୍ଭଟି ପ୍ରତିଷ୍ଠା କରାଯାଇଛି ।
ଏହା ପରେ ଏହି ସ୍ତମ୍ଭଟିର ଉପର ଭାଗରେ ସ୍ୱାମୀଙ୍କ ପଦାଙ୍କୁ ସମର୍ପଣ କରାଯାଇ ଏହି ସ୍ତମ୍ଭଟି ପ୍ରତିଷ୍ଠା କରାଯାଇଛି ।

CANDI API
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

၁၀	80
	B

ဇ
 နှစ် ၅၀၀ ကျော် နှစ် ၅၀၀ ကျော် နှစ် ၅၀၀ ကျော်
 ၁၅၀၀ ကျော် နှစ် ၅၀၀ ကျော် ၀ ၁၀
 နှစ် ၅၀၀ ကျော် ၁၅၀၀ ကျော် ၅၀၀ ကျော်

၁၀၀	81
	A

၁၅၀၀ ကျော် ၅၀၀ ကျော် ၅၀၀ ကျော်
 ၅၀၀ ကျော် ၅၀၀ ကျော် ၅၀၀ ကျော်
 ၅၀၀ ကျော် ၅၀၀ ကျော် ၅၀၀ ကျော်

CANDI API
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

ප්‍ර	81
	B

ආ ෧෧ ෧෨ ෧෩ ෧෪ ෧෫ ෧෬ ෧෭ ෧෮ ෧෯ ෨෦ ෨෧ ෨෨
 ෧෩ ෧෪ ෧෫ ෧෬ ෧෭ ෧෮ ෧෯ ෨෦ ෨෧ ෨෨ ෨෩ ෨෪ ෨෫
 ෧෬ ෧෭ ෧෮ ෧෯ ෨෦ ෨෧ ෨෨ ෨෩ ෨෪ ෨෫

ප්‍ර	82
	A

෧෫ ෧෬ ෧෭ ෧෮ ෧෯ ෨෦ ෨෧ ෨෨ ෨෩ ෨෪ ෨෫ ෨෬ ෨෭ ෨෮ ෨෯
 ෧෬ ෧෭ ෧෮ ෧෯ ෨෦ ෨෧ ෨෨ ෨෩ ෨෪ ෨෫ ෨෬ ෨෭ ෨෮ ෨෯
 ෧෬ ෧෭ ෧෮ ෧෯ ෨෦ ෨෧ ෨෨ ෨෩ ෨෪ ෨෫ ෨෬ ෨෭ ෨෮ ෨෯

CANDI API
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

၁၅	82
	B


၁၅
 နိရုဗာဏဂုဏ်တို့ကပါဏ္ဍိတိကော၊ ဣဒမ္ပိကုဏ္ဍိ
 နိရုဗပုပ္ဖာ၊ နိရုဗန္တိ နိရုဗာဏဂုဏ်
 နိရုဗာဏဂုဏ်တို့ကပါဏ္ဍိတိကော၊ ဣဒမ္ပိကုဏ္ဍိ
 နိရုဗပုပ္ဖာ

၁၆	83
	A


၁၆
 နိရုဗာဏဂုဏ်တို့ကပါဏ္ဍိတိကော၊ ဣဒမ္ပိကုဏ္ဍိ
 နိရုဗပုပ္ဖာ၊ နိရုဗန္တိ နိရုဗာဏဂုဏ်
 နိရုဗာဏဂုဏ်တို့ကပါဏ္ဍိတိကော၊ ဣဒမ္ပိကုဏ္ဍိ
 နိရုဗပုပ္ဖာ

CANDI API
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

83
B


 Handwritten Balinese script on a palm leaf. The text is arranged in a single line across the leaf, which has three circular holes for binding. The script appears to be a form of Balinese or Kawi script.

84
A


 Handwritten Balinese script on a palm leaf. The text is arranged in a single line across the leaf, which has three circular holes for binding. The script appears to be a form of Balinese or Kawi script.

CANDI API
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

පූ	84
	B

ආච්ඡාදන පුවතෙහි ආරාධනා පුවතෙහි ආරාධනා පුවතෙහි
 පුවතෙහි ආරාධනා පුවතෙහි ආරාධනා පුවතෙහි ආරාධනා පුවතෙහි
 පුවතෙහි ආරාධනා පුවතෙහි ආරාධනා පුවතෙහි ආරාධනා පුවතෙහි

පූ	85
	A

පුවතෙහි ආරාධනා පුවතෙහි ආරාධනා පුවතෙහි ආරාධනා පුවතෙහි
 පුවතෙහි ආරාධනා පුවතෙහි ආරාධනා පුවතෙහි ආරාධනා පුවතෙහි
 පුවතෙහි ආරාධනා පුවතෙහි ආරාධනා පුවතෙහි ආරාධනා පුවතෙහි

CANDI API
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

86	86
B	

Handwritten Balinese script on a palm leaf, including a vertical inscription on the left and two lines of text on the right.

87	87
A	

Handwritten Balinese script on a palm leaf, consisting of three lines of text.

CANDI API
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

87
B

၅၅
 ပယု
 စတုရီ ၂၅ ၂၂ ၀ ၂၂ ပယုဝုပုဝု ၂၅ ၂၅ ၂၅ ၂၅ ၂၅
 ညကါ ၂၅ ၂၅ ၂၅ ၂၅ ၂၅ ၂၅ ၂၅ ၂၅ ၂၅ ၂၅ ၂၅ ၂၅ ၂၅ ၂၅
 နိတကါ ၂၅ ၂၅ ၂၅ ၂၅ ၂၅ ၂၅ ၂၅ ၂၅ ၂၅ ၂၅ ၂၅ ၂၅ ၂၅ ၂၅

88
A

၅၅
 ပယု
 ၅၅ ၅၅ ၅၅ ၅၅ ၅၅ ၅၅ ၅၅ ၅၅ ၅၅ ၅၅ ၅၅ ၅၅ ၅၅ ၅၅
 ၅၅ ၅၅ ၅၅ ၅၅ ၅၅ ၅၅ ၅၅ ၅၅ ၅၅ ၅၅ ၅၅ ၅၅ ၅၅ ၅၅
 ၅၅ ၅၅ ၅၅ ၅၅ ၅၅ ၅၅ ၅၅ ၅၅ ၅၅ ၅၅ ၅၅ ၅၅ ၅၅ ၅၅
 ၅၅ ၅၅ ၅၅ ၅၅ ၅၅ ၅၅ ၅၅ ၅၅ ၅၅ ၅၅ ၅၅ ၅၅ ၅၅ ၅၅

CANDI API
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

පප	88
	B

॥ പല്ലം ॥ അതിന്നു ॥ അല്ല ॥ അല്ല ॥ അല്ല ॥ അല്ല ॥
 ॥ അല്ല ॥ അല്ല ॥ അല്ല ॥ അല്ല ॥ അല്ല ॥
 ॥ അല്ല ॥ അല്ല ॥ അല്ല ॥ അല്ല ॥ ॥ ॥ ॥

පප	89
	A

॥ ० ॥ ॥ അല്ല ॥ അല്ല ॥ അല്ല ॥ അല്ല ॥ അല്ല ॥
 ॥ അല്ല ॥ അല്ല ॥ അല്ല ॥ അല്ല ॥ അല്ല ॥
 ॥ അല്ല ॥ അല്ല ॥ അല്ല ॥ അല്ല ॥ ॥ ॥ ॥

CANDI API
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

ප්‍රං	89
	B

89
 විද්‍යා, ආරක්ෂක, ගිණුම්, පොතකි.

ප්‍රං	90
	A

විද්‍යා, ආරක්ෂක, ගිණුම්, පොතකි.

 විද්‍යා, ආරක්ෂක, ගිණුම්, පොතකි.

 විද්‍යා, ආරක්ෂක, ගිණුම්, පොතකි.

CANDI API
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

၁၃၃	91
	B

၁၃၃
ပဉ္စမေဝါပုဉ္စမေဝါပုဉ္စမေဝါပုဉ္စမေဝါ
ပဉ္စမေဝါပုဉ္စမေဝါပုဉ္စမေဝါ
ပဉ္စမေဝါပုဉ္စမေဝါပုဉ္စမေဝါ

၁၃၃	92
	A

၁၃၃
ပဉ္စမေဝါပုဉ္စမေဝါပုဉ္စမေဝါပုဉ္စမေဝါ
ပဉ္စမေဝါပုဉ္စမေဝါပုဉ္စမေဝါ
ပဉ္စမေဝါပုဉ္စမေဝါပုဉ္စမေဝါ

CANDI API
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

၁၃။ ၁၃။ ဘုရား ဆီလ။ ပယု ရာဇိ။

၁၃ 93
B

ဘုရား
၁၄။ ၁၄။ ဘုရား ဆီလ။ ပယု ရာဇိ။
၁၅။ ၁၅။ ဘုရား ဆီလ။ ပယု ရာဇိ။
၁၆။ ၁၆။ ဘုရား ဆီလ။ ပယု ရာဇိ။


၁၄ 94
A

CANDI API
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

၃၅	95
	B

စာတမ်းအားဖြင့် စာတမ်းများကို ရေဒီယိုဖြင့် မူရင်းအတိုင်း ပြန်လည်ကူးယူခဲ့ပါသည်။
၂၀၀၁ ခု ဇူလိုင်လ ၂၅ ရက်နေ့

✓



Pemerintah Provinsi Bali
Kantor Dokumentasi Budaya Bali
BALI

၃၆	96
	A



Pemerintah Provinsi Bali
Kantor Dokumentasi Budaya Bali
BALI

CANDI API
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

ꦮꦲ

96

B

• ᨧᩣ᩠ᨦ ᨧᩣ᩠ᨦ ᨧᩣ᩠ᨦ • ᨧᩣ᩠ᨦ ᨧᩣ᩠ᨦ ᨧᩣ᩠ᨦ •





CANDI API
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

